

ဤအစီရင်ခံစာအကြောင်း

ဤရေရှည်တည်တံ့ခိုင်မြဲရေး အစီရင်ခံစာသည် မြန်မာ့ဩဘာလုပ်ငန်းစုမှ ပထမဆုံးအကြိမ် ထုတ်ဝေသော အစီရင်ခံစာဖြစ်သည်။ ဤအစီရင်ခံစာမှတစ်ဆင့် မြန်မာ့ဩဘာလုပ်ငန်းစု၏ အကျိုးသက်ဆိုင်သူများအပေါ် ထားရှိသော တာဝန်သိရှိမှုနှင့် ပွင့်လင်းမြင်သာမှု ကတိကဝတ်ကို ထင်ဟပ်ဖော်ပြပါသည်။

ဤအစီရင်ခံစာတွင် မြန်မာ့ဩဘာလုပ်ငန်းစု၏ လုပ်ငန်းများနှင့် အဖွဲ့အစည်းများ အားလုံးကို ထည့်သွင်းဖော်ပြထားသည်။ ဤအစီရင်ခံစာတွင် မြန်မာ့ဩဘာလုပ်ငန်းစု၏ ဘဏ္ဍာရေးနှင့် မသက်ဆိုင်သည့် စွမ်းဆောင်ချက်များအား သိရှိစေရန် ကျွန်ုပ်တို့၏ လုပ်ဆောင်ချက်များ၊ တိုးတက်မှုများနှင့် ရလဒ်များကို ကိန်းဂဏန်းအချက်အလက်များ၊ အရည်အသွေးဆိုင်ရာ သတင်းအချက်အလက်များနှင့်တကွ ဖော်ပြထားသည်။ ကိန်းဂဏန်းအချက်အလက်များသည် သီးခြားမှတ်ချက်ပြုထားခြင်း မရှိပါက ၂၀၂၂ ခုနှစ် ဧပြီလမှ ၂၀၂၃ ခုနှစ် မတ်လ (ဘဏ္ဍာနှစ် ၂၀၂၂/၂၃) အတွင်း အကျုံးဝင်ပါသည်။ အရည်အသွေးဆိုင်ရာ သတင်းအချက်အလက်များသည် ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ ၂၀၂၃ ခုနှစ် မတ်လအတွင်းမှ ဖြစ်သည်။

ထုတ်ဖော်ပြသထားသည့် အချက်အလက်များကို အခြားပြင်ပ အဖွဲ့အစည်းမှ စစ်ဆေးထားခြင်း မရှိသေးပါ။

မြန်မာ့ဩဘာလုပ်ငန်းစု၏ ဘဏ္ဍာရေးနှင့် မသက်ဆိုင်သော ဤအစီရင်ခံစာအား Global Reporting Initiative (GRI) စံနှုန်းများနှင့် အညီ လုပ်ဆောင်ထားပြီး ၂၀၂၄ ခုနှစ်မတိုင်မီ စိုက်ပျိုးရေးကဏ္ဍ၏ GRI စံနှုန်းများကို လိုက်နာထားသည်။

ဤအစီရင်ခံစာအား ၂၄ ရက် ဖေဖော်ဝါရီလ ၂၀၂၄ ခုနှစ်တွင် မြန်မာ့ဩဘာလုပ်ငန်းစု အုပ်ချုပ်ရေးမှ ပြန်လည်သုံးသပ်ပြီး အတည်ပြုထားသည်။

မြန်မာ့ဩဘာလုပ်ငန်းစု၏ [စီမံအုပ်ချုပ်မှု](#)၊ [ရေရှည်တည်တံ့ခိုင်မြဲမှု](#)နှင့် ဆက်စပ်သော အခြားအချက်အလက်များကို သိရှိလိုပါက မြန်မာ့ဩဘာလုပ်ငန်းစု၏ ဝက်ဘ်ဆိုက်စာမျက်နှာသို့ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

ဤအစီရင်ခံစာတွင် ရည်ညွှန်းချက်များ၊ အဓိပ္ပါယ်ဖွင့်ဆိုချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

- “ကျွန်ုပ်တို့”၊ “မြန်မာ့ဩဘာလုပ်ငန်းစု” နှင့် “MAG” တို့သည် အဓိပ္ပာယ်တူညီသည်။
- “မနှစ်က”၊ “၂၀၂၃ ခုနှစ်” တို့သည် ဘဏ္ဍာနှစ် ၂၀၂၂/၂၃ ခုနှစ်ကို ရည်ညွှန်းသည်။
- “၂၀၂၂ ခုနှစ်” သည် ဘဏ္ဍာနှစ် ၂၀၂၁/၂၂ ခုနှစ်ကို ရည်ညွှန်းသည်။
- “၂၀၂၁ ခုနှစ်” သည် ဘဏ္ဍာနှစ် ၂၀၂၀/၂၁ ခုနှစ်ကို ရည်ညွှန်းသည်။